

မေတ္တစာပေ ဝတ္ထုတို - လာအိုနိုင်ငံ - လာအိုနိုင်ငံ

မေတ္တစာပေ ဝတ္ထုတို ၁၁ လာအိုနိုင်ငံ ဝတ္ထုတိုတိုကား: လာအိုနိုင်ငံ ဝတ္ထုတိုတိုကား

Jeff Pippenger

2024-04-08

Mavhesi a ku dari riñe u swika kha wa fumiṭahe a Daniele ndima ya fumimbili na nthihi a imela ñivhazwakale i thomaho nga mulayo wa Swondaha une wa khou ṭavhanya u ḡa ngei United States, u swika Mikaele a tshi ima, nahone tshifhinga tsha ndingedzo ya vhathu tsha valwa. Ngauralo zwi dovha zwa imela ñivhazwakale ya vesese ya fuiṇa na nthihi u swika kha vesese ya fuiṇa na ṭhanu ya yeneyo ndima.

Lê yê li dijî wî tê dê li gorî xwestina xwe bike, û kes li pêşiya wî rawestê nake; û ew ê li welatê rûmetdar rawestê, yê ku bi destê wî wê were têkbirin. Ew ê herwiha rûyê xwe bike ku bi hêza hemû padîşahiya xwe têkeve, û ristan jî bi wî re bin; wisa jî wê bike: û ew ê keça jinan bide wî da ku wê xirab bike; lê ew dê li aliyê wî nemîne, û ne jî ji bo wî be. Piştî vê yekê ew ê rûyê xwe ber bi giravan ve bike, û gelek bistîne: lê serwerek ji bo xwe dê şermandina ku ji aliyê wî ve hatî pêşkêşkirin bidomeyîne; bêyî şermandina xwe dê wê vegerîne ser wî. Paşê ew ê rûyê xwe ber bi keleha welatê xwe ve bike: lê ew dê biqelişe û bikeve, û neyê dîtin. Daniel 11:16–19.

Ngesi Dada White akhulumela ukugcwaliseka kokugcina kwesahluko setshumi lanye sikaDanyeli, wathi “umlando omningi oseugcwalisekile kulesi siprofetho uyakuphindwa.” Amavesi angamatshumi amane lanye kusiya kwangamatshumi amane lanhlanu aphinda umlando wesiprofetho walamavesi. Amavesi la agcwaliseka lapho iRoma yobuqaba yathatha ukulawula umhlaba ngokuqala ngokunqoba izindawo ezintathu zendawo.

“سۆخۆیتنه ئی، تئیتسه هوب، رووکاب یاشاپ، سۆخۆیتنه ئی مه درمه ل یناوتی نه رسی مه دن چهره هوب”
چیه مکی دی چ. نووبتاه یژد اتسئی مک، تئیتسه هوب ناکه یی نایمۆر مه درمه ل یناوتی نه یی سۆخ
ۆب و، ارکری گاد ایروس. تاکب مه درمه ل مه رس مزئه مه ل یرگر مه تئیتسه هوب ووب امه ن کئیتسه هوب
ی سۆخۆیتنه ئی، 65 نی یازش ئیپ، یپمۆپ کئیتاک، ارک دایز نایمۆر یته یرو تارپ می ی
”ینایمۆر یکه یی گزئی راپ مه درک یی ایروس و، درک شمه بئی یی سۆخ یی ام و کلوم له یی سوکی تایی سائی

“အလားတူ တန်ခိုးတော်သည် သန်ရှင်းသောပဋိတော်လည်း ရပ်တည်၍ ထိုပဋိတော်ကို
ဖျက်ဆီးလောင်ကျွမ်းစေရမည်။ ရောမသည် ဘီစီ ၁၆ ခုနှစ်တွင် မဟာမိတ်ဖွဲ့ခဲ့ပြီးအားဖြင့်
ဘုရားသခင်၏လူမျိုးဖြစ်သော ယုဒလူတို့နှင့် ဆက်နွှယ်လာခဲ့ပြီး ထိုနွှဲမှုမှစ၍
ပရောဖက်ပြောကုန်ရာ၏စာရင်း၌ ထင်ရှားသော နရောတစ်ခုကို ယူထားသည်။ သို့ရာတွင်
ယုဒပဋိတော်အပေါ် အုပ်ချုပ်ခွင့်အာဏာကို အမှန်တကယ် အောင်နိုင်ခဲ့ပြီးအားဖြင့် ရရှိခဲ့သည်မှာ ဘီစီ ၆၃
ခုနှစ်တွင်အောင် မဟုတ်သေးဘဲ၊ ထိုနောက်တွင် အောက်ပါအတိုင်း ဖြစ်ပေါ်လာခဲ့သည်။”

“Pompeyo agarutse avuye mu rugendo rwe rwo kurwanya Mitiridate, umwami wa Ponto, abahanganye babiri, Hirukano na Aristobulo, barwaniraga ikamba rya Yudaya. Ikibazo cyabo cyagejejwe imbere ya Pompeyo, maze bidatinze abona akarengane kari mu byo Aristobulo yavugaga ko bimukwiriye; ariko yifuza gusubika icyemezo kuri iyo ngingo kugeza nyuma y’urugendo rwe yari amaze igihe kirekire yifuza kujya mu muri Arabiya, asezeranya ko icyo

gihe azagaruka, agatunganya ibibazo byabo nk'uko byari kuboneka ko ari iby'ubutabera kandi biboneye. Aristobulo, amaze gucengera neza ibiyumvo nyakuri bya Pompeyo, yihutira gusubira i Yudaya, aha intwari abo yayoboraga, kandi yitegura kwirwanaho ashikamye, yiyemeje, uko byagenda kose, kugumana ikamba, iryo yabonaga mbere y'igihe ko rizacirwa undi. Pompeyo akurikira uwo wahungaga adatezuka. Ubwo yegeraga i Yerusalemu, Aristobulo, atangiye kwicuza inzira yari yafashe, arasohoka ajya kumusanganira, maze agerageza gukemura icyo kibazo asezeranya kumwumvira byuzuye no gutanga amafaranga menshi. Pompeyo, yemeye icyo cyifuzo, yohereza Gabiniyo ayoboye umutwe w'abasirikare kujya kwakira ayo mafaranga. Ariko igihe uwo muyobozi mukuru w'ingabo yageraga i Yerusalemu, yasanze amarembo amukingiraniye, maze bamubwira bari ku mpinga z'inkuta ko uwo murwa utazubahiriza ayo masezerano.”

“ንምፔይ በዚህ ሁኔታ ያለ ቅጣት እንዲታለል ሳይፈቅድ፡ ከእርሱ ጋር አስቀምጦ የነበረውን አርስቶቡሎስን በሰንሰለት አሰረው፡ ወዲያውኑም በሙሉ ሠራዊቱ ላይ ተመርኮዞ ወደ ኢየሩሳሌም ዘመተ። የአርስቶቡሎስ ወገኖች ከተማዪቱን ለመከላከል ቆሙ፤ የሂረቃኖስ ወገኖች ግን በሮጅን ለመክፈት ተዘጋጁ። እነዚህ ኋለኞቹ በብዙኃንነት ስለነበሩ እና ስለበለጡ፡ በምፔይ ወደ ከተማዪቱ በነፃ ገባ። ከዚያም የአርስቶቡሎስ ተከታዮች በምፔይ ያን ስፍራ ለማስገዛት እንደ ቈረጠ ሁሉ እነርሱም ያንኑ ስፍራ ለመከላከል ፈጽሞ ቈርጠው ወደ ቤተ መቅደሱ ተራራ ሸሹ። ከሦስት ወር መጨረሻ በኋላ ለውጊያ መውረር የሚበቃ ቀዳዳ በቅጥሩ ውስጥ ተሠራ፡ ስፍራውም በሰይፍ ኃይል ተወሰደ። በዚያ የተከተለው አስፈሪ እልቂት ውስጥ አሥራ ሁለት ሺህ ሰዎች ተገደሉ። ታሪክ ጸሐፊው እንደሚለው፡ ካህናቱ በዚያን ጊዜ በመለኮታዊ አገልግሎት ተሰማርተው ሳሉ፡ በየቀኑ የሚያደርጉትን ሥራ በተረጋጋ እጅና በጽኑ ዓላማ ሲቀጥሉ፡ ዙሪያቸው ሁሉ ያለውን አስፈሪ ሁከት እንዳላስተዋሉ መታየታቸው አሳዛኝ ትዕይንት ነበር፤ ምንም እንኳን በዙሪያቸው ወዳጆቻቸው ለእልቂት እየተሰጡ ነበር፤ እና ብዙ ጊዜም የራሳቸው ደም ከመሥዋዕታቸው ደም ጋር ይቀላቀል ነበር።”

“Wakha ulumile impi, uPompey wadiliza imidonga yeJerusalema, wadlulisela amadolobha amaningana esuswa ngaphansi kombuso weJudiya wayiswa ngaphansi kowaseSiriya, njalo wabeka umthelo phezu kwamaJuda. Ngalokho, okokuqala, iJerusalema yafakwa ngokunqotshwa ezandleni zalawomandla ayeyabamba ‘ilizwe elikhazimulayo’ ngokubamba kwawo kwensimbi kuze kube yilapho isilikedile nya.”

“MVESI 17. Jena akatala koingila na ngolo ya kimfumu kiandi nyonso, mpe bantu ya busembo vanda pamwe na yandi; mpe yandi akasalaka mpidina: mpe yandi akapesa yandi mwana ya nkento ya bakento, sambu na kubebisa yandi: kansi yandi takutelema na lweka lwandi ve, mpi takuvanda sambu na yandi ve.”

“Episkopo Newton axa mu kyavangya ikyokulonda kikwavu kya ovu lusatulo, ikyo kilingina kulangulukya bulungi ubusobyoye, nga kino: ‘Akaikala kandi ku mutima gwe ukwingila ku maka mu bwami bwona.’ Ovusatulo 16 twatweteera okutuuka ku buwanguzi bwa Siria na Yudea ku ba-Roma. Roma yali emaze dda okuwangula Makedoni na Thrace. Misiri ye yali esigadde yokka ku ‘bwami bwona’ bwa Alekizanda, obutali bune bwe buleeteddwa wansi w’obufuzi bw’Abaruumi; era obufuzi obwo bwe bwali kaakano butadde amaaso gaabwo ku kwingira mu nsi eyo ku maka.”

“Ptolemy Auletes akafa muna 51 BC. Akasiya korona noushe hweIjipiti kumwanakomana wake mukuru nemwanasikana wake, Ptolemy naCleopatra. Muwozvino yake makanga

marongwa kuti varoorane, uye vatonge pamwe chete; uye nokuti vakanga vachiri vaduku, vakaiswa pasi pouchengeti hwevaRoma. Vanhu veRoma vakagamuchira basa iri, vakagadza Pompey somuchengeti wenhaka dzechidiki dzeIjipiti.

Pompey와 Caesar 사이에 오래지 않아 다툼이 일어나자, 그 두 장군 사이에 그 유명한 Pharsalia 전투가 벌어졌다. 패배한 Pompey는 Egypt로 도피하였다. Caesar는 즉시 그곳으로 그를 추격하였으나, 그가 도착하기 전에 Pompey는 자기가 후견인으로 임명되었던 Ptolemy에게 비열하게 살해되었다. 그러므로 Caesar는 Ptolemy와 Cleopatra의 후견인으로서 Pompey에게 주어졌던 그 임명을 이어받았다. 그가 보니 Egypt는 내란으로 소란한 가운데 있었고, Ptolemy와 Cleopatra는 서로 적대하게 되었으며, 그녀는 통치에서 자기 몫을 박탈당한 상태였다. 그럼에도 불구하고 그는 자기의 소규모 병력, 곧 기병 800과 보병 3200만을 이끌고 Alexandria에 상륙하여 그 분쟁을 심리하고 그것의 해결을 맡는 일을 주저하지 않았다. 날마다 소요가 더하여지자, Caesar는 자기의 적은 병력만으로는 그 지위를 유지하기에 부족함을 깨달았고, 또 그 계절에 부는 북풍 때문에 Egypt를 떠날 수 없었으므로, Asia로 사람을 보내어 그 지역에 두고 있던 모든 군대로 하여금 가능한 한 속히 와서 자기를 돕도록 명하였다.

Na nzila ya lolendo monene mpenza, apesaki mobeko ete Ptolemy mpe Cleopatra bapanzana mampinga na bango, bāmimonisa liboso na ye mpo na kosilisa matata na bango, mpe bātosa ekateli na ye. Lokola Ejipito ezalaki bokonzi moko ya lipanda, mobeko oyo ya lolendo etalelamaki lokola kofinga lokumu ya bokonzi na yango; mpe mpo na yango, Baejipito, lokola basilikaki makasi mingi, bakimaki mbangu na bibundeli. Caesar azongisaki ete asalaki bongo na makoki ya mokano ya tata na bango, Auletes, oyo atiaki bana na ye na se ya bokengeli ya sena mpe bato ya Rome, oyo bokonzi na yango mobimba ezalaki sikawa nyonso na moto na ye lokola consul; mpe ete, lokola mobateli, azalaki na lotomo ya kosambisa matata kati na bango.

「この件はついに彼の前に持ち出され、双方のためにその訴えを弁ずる弁護士たちが任命された。クレオパトラは、この偉大なローマの征服者の弱点を知っていたので、彼女のために判決を得るには、いかなる弁護士を雇うよりも、自らの容姿の美しさのほうが、はるかに有効であると判断した。人知れず彼の前に達するために、彼女は次の策略に訴えた。すなわち、自らを衣服の束の中に身を伸ばして横たえ、彼女のシチリア人のしもべアポロドルスが、それを布で包み、革ひもで縛り、そのヘラクレスのような肩に担いで、カエサルの居室を求めて向かった。ローマの将軍への贈り物を持参したと称して、彼は城塞の門を通して入ることを許され、カエサルの前に進み出て、その荷を彼の足もとに置いた。カエサルがこの生きた包みを解くと、見よ、美しいクレオパトラが彼の前に立っていた。彼はこの策略を少しも不快とはせず、しかも 2 Peter 2:14 に描かれているような性格の持ち主であったので、ロランが言うように、かくも美しい人物を最初にひと目見たことが、彼女の望んだとおりのあらゆる効果を彼に及ぼしたのである。」

“Kaiza hatimaye akaamuru kwamba ndugu na dada waikalia kiti cha enzi kwa pamoja, kulingana na kusudi la wosia huo. Pothino, waziri mkuu wa serikali, ambaye alikuwa hasa chombo kikuu katika kumwondoa Cleopatra kutoka kwenye kiti cha enzi, aliogopa matokeo ya kurejeshwa kwake. Kwa hiyo akaanza kuchochea wivu na uadui dhidi ya Kaiza, kwa kudokeza miongoni mwa wananchi kwamba hatimaye alikusudia kumpa Cleopatra mamlaka ya pekee.

Uasi wa wazi ukafuata upesi. Akila, akiwa mkuu wa watu 20,000, akasonga mbele ili kumfukuza Kaiza kutoka Alexandria. Kwa kupanga kwa ustadi kikosi chake kidogo cha watu katika barabara na njia nyembamba za mji, Kaiza hakuona ugumu wowote katika kuzuia shambulio hilo. Wamisri wakajaribu kuharibu meli zake. Yeye akajibu kwa kuzichoma moto meli zao. Baadhi ya meli zilizokuwa zikiungua ziliposukumwa karibu na gati, majengo kadhaa ya mji yakashika moto, na maktaba maarufu ya Alexandria, iliyokuwa na karibu juzuu 400,000, ikaangamizwa.

“Oloro ya li komaka na kobangisa koleka, Sesa atindaki na mikili nyonso ya pembeni mpo na lisalisi. Ebale monene ya masuwa eutaki na Asia Minor mpo na kosunga ye. Mithridates akendaki na Ezipito elongo na limpinga oyo atelemisi na Siriya mpe na Kilikiya. Antipater, Moidumea, asanganaki na ye elongo na Bayuda 3,000. Bayuda, oyo bazalaki kokanga banzela ya kokota na Ezipito, bapesaki nzela ete limpinga eleka kozanga kozui epekiseli. Soki boyokani wana ya ngambo na bango ezalaki te, mwango mobimba esengelaki solo kokwea. Bokómi ya limpinga oyo ezwaki mokano ya etumba yango. Etumba moko ya suka ebundamaki pene na Nile, mpe esukaki na elonga mobimba ya Sesa. Ptoleme, wana azalaki komeka kokima, azindaki na ebale. Na nsima Aleksandria mpe Ezipito mobimba bamitumbolaki epai ya molongi. Sikawa Roma ekotaki mpe emelaki bokonzi mobimba ya ebandeli ya Aleksandere.”

“Na ‘abantu abaqotho’ bombhalo ngokungangabazeki kuqondwe amaJuda, amnika usizo osekuele kukhulunywe ngalo. Ngaphandle kwalokhu, kumelwe ukuba wayehlulekile; ngakho, walinqoba ngokuphelele iGibhithe walifaka ngaphansi kwamandla akhe, ngo-47 BC.

“‘Umwana w’abagore, amwononesha.’ Irari Kayisari yari yaragize kuri Kilewopatura, uwo yamubyaranyeho umwana umwe, ni ryo umuhanga mu by’amateka avuga ko ryabaye impamvu yonyine yo kuba yarashoye mu rugamba rwari ruteje akaga nk’intambara y’i Misiri. Ibyo byatumye aguma mu Misiri igihe kirekire cyane kurusha uko ibyari bimuraje ishingira byabisabaga, amara amanywa n’ijoro mu birori no mu businzi hamwe n’uwo mwamikazi w’ikirara. ‘Ariko,’ ni ko umuhanuzi yavuze, ‘ntazahagarara ku ruhande rwe, kandi ntazaba uwe.’ Kilewopatura nyuma yaje kwifatanya na Antoni, umwanzi wa Awugusito Kayisari, maze akoresha imbaraga ze zose kurwanya Roma.”

“18. KIELELEZO. Baada ya hayo ataelekeza uso wake kuelekea visiwa, naye ataviteka vingi; lakini mkuu kwa ajili ya nafsi yake mwenyewe atasitisha shutuma aliyotoa; naye, bila shutuma juu ya nafsi yake mwenyewe, ataifanya imrudie yeye mwenyewe.”

“Kivita na Farnake, mfalme wa Bosporasi ya Wakimeria, hatimaye kikamwondoa kutoka Misiri. ‘Alipofika mahali alipokuwa adui,’ asema Prideaux, ‘yeye, bila kujipa nafuu yoyote wala kuwapa wao, mara akawashambulia, na akapata ushindi kamili juu yao; habari ya jambo hilo akamwandikia rafiki yake kwa maneno haya matatu: Veni, vidi, vici; Nilikuja, nikaona, nikashinda.’ Sehemu ya mwisho ya aya hii imezungukwa na kiasi fulani cha utata, nayo kuna tofauti za maoni kuhusu matumizi yake. Wengine huihusisha na kipindi cha mapema zaidi katika maisha ya Kaisari, na hudhani wanaona utimizo wake katika ugomvi wake na Pompeyo. Lakini matukio yaliyotangulia na yaliyofuata, yaliyofafanuliwa waziwazi katika unabii, yanatulazimisha kutafuta utimizo wa sehemu hii ya unabii kati ya ushindi dhidi ya Farnake na

kifo cha Kaisari huko Roma, kama kinavyoonyeshwa katika aya ifuatayo. Historia iliyo kamili zaidi ya kipindi hiki huenda ikafunua matukio ambayo yangefanya matumizi ya fungu hili kuwa bila matatizo.”

“AYETI 19. Kisha atauelekeza uso wake kuelekea ngome ya nchi yake mwenyewe; lakini atajikwaa na kuanguka, wala hataonekana tena.”

“Ushindi huu baada ya hapo, Kaisari alishinda mabaki ya mwisho yaliyokuwa yamesalia ya chama cha Pompeyo, yaani Kato na Skipio katika Afrika, na Labieno na Varo katika Hispania. Aliporudi Roma, ‘ngome ya nchi yake mwenyewe,’ alifanywa dikteta wa milele; tena akapewa mamlaka na heshima nyinginezo kiasi cha kumfanya kwa hakika kuwa mtawala mkuu kabisa wa himaya yote. Lakini nabii alikuwa amesema ya kwamba angejikwaa na kuanguka. Lugha hiyo inaonyesha kwamba kuangushwa kwake kungekuwa kwa ghafula na kusikotarajiwa, kama mtu ajikwazavyo kwa bahati mbaya katika kutembea kwake. Ndivyo ilivyokuwa kwa mtu huyu, aliyepigana na kushinda vita mia tano, akateka miji elfu moja, na kuua watu milioni moja na mia moja na tisini na mbili elfu; alianguka, si katika kishindo cha vita na saa ya mapambano, bali wakati alipodhani njia yake ni laini na imetandazwa maua, na wakati ilipodhaniwa ya kwamba hatari iko mbali; kwa maana, alipokuwa ameketi katika chumba cha baraza la seneti juu ya kiti chake cha enzi cha dhahabu, ili apokee mikononi mwa chombo hicho cheo cha mfalme, ghafla kisu cha usaliti kilimpiga moyoni. Kasiyo, Bruto, na waasi wengine wa njama walimrukia, naye akaanguka, akiwa ametobolewa kwa majeraha ishirini na matatu. Hivyo alijikwaa na kuanguka ghafula, wala hakuonekana tena, KK 44.” Uriah Smith, Daniel and the Revelation, 258–264.

புறஜாதி ரோமாவின் (வடக்கின் ராஜா) வரலாற்ற நிறவைநேற்றம், அதாவது சிங்காசனத்தின் மலே நிறுவப்பட்டதான அந்த வரலாறு, விரைவில் வரவிருக்கும் ஞாயிற்றுக்கிழமைச் சட்டத்தில் நிகழும் மும்மடங்கு ஐக்கியத்தில் நவீன ரோமா சிங்காசனாரோஹணம் செய்யப்படும் வரலாற்றுக்கு முன்னரவாக உள்ளது. இந்த வரலாறு மிப்பது முதல் மிப்பத்தாறு வரையிலான வசனங்களிலும் முன்மாதிரியாகக் காட்டப்பட்டள்ளது; அவை 538 ஆம் ஆண்டில் பாப்பரசுத் தறை முதன்முதலாக சிங்காசனத்தின் மலே அமர்த்தப்பட்ட காலத்தை அடையாளப்படுத்தின. பதினாறு முதல் பத்தொன்பது வரையிலான வசனங்களும், மிப்பத்தொன்று முதல் மிப்பத்தாறு வரையிலான வசனங்களும், தீர்வின் வசேயின் இறதி எழுச்சியையும் வீழ்ச்சியையும் இரண்டமே பிரதிநிதித்தவப்படுத்துகின்றன. அந்த வரலாறு, முதல் வடக்கின் ராஜா ழூன்ற புவியியல் பிரதசேங்களை வென்ற நிறுவப்பட்டபோது, ஐந்த முதல் ஒன்பது வரையிலான வசனங்களிலும் பிரதிநிதித்தவப்படுத்தப்பட்டது. அதன்பின் அவன் தற்கின் ராஜாவுடன் ஒரு உடன்படிக்கையில் நழைந்தான்; ஆனால் அந்த உடன்படிக்கையை மறித்தான்; அதற்குப் பதிலாக தற்கின் ராஜா ஒரு மரணகாயத்தை உண்டாக்கினான்; பின்னர் வடக்கின் ராஜா எகிப்தின் சிறைப்பட்ட நிலையில் மரித்தான்.

Ayetên pênc heta neh, ayetên şanzdeh heta nozdeh, û ayetên sih heta sih û şeşan sê xetên pêxemberî pêşkêş dikin ku di ayetên çil heta çil û pêncan de têne temamkirin. Dema ku Xwişka

White diyar kir ku “gelek ji dîroka ku di vê pêxemberiyê de hatiye temamkirin dê dubare bibe,” ev di rastiyê de wateya wê bû ku tevahiya beşê ayetên çil heta çil û pêncan nîşan dide. Ayetên bîst heta bîst û duyan jidayikbûn û mirina Mesîh diyar dikin, bi vî awayî bi jidayikbûna Wî de dema dawî hem di 1798-an de hem jî di 1989-an de temsîl dikin, û paşê mirina Wî li ser xaçê 22-ê Cotmeha 1844-an û yasa Yekşemê temsîl kir.

ئىنىرەپار يووژئىم يەوام ەل ،تاکەد ىراىد امۆر و ناکەکەلوج ناوئىن ىنامىەپ ئىسولتسىب يەىائى يووژئىم .موارد ناشىن .ز.پ 158 و .ز.پ 161 ىناکەتوہکئىر ەب ادەووژئىم وەل «نامىەپ» .ادن اکەىىب اکەم ناوئىن ەل تاکەد «کئىنامىەپ» ەب يکئىپتسەد مەک تاکەد شەکشئىپ يىوڤوان يکئىلئە ناکەىىب اکەم يىانتۆک موەب ادىانتۆک ەل و ،ارکئىپتسەد موەن اکەکەلوج نەىال ەل مەک ،ناکەىىب اکەم مەکەلوج و امۆر ،ئىسولتسىب يەىائى .رەسىەق ەل مەگج ەىىن نایکەىاشاپ چەى دنایەگنایار ناکەکەلوج مەک تەہ ،ئىووبکىادەل کىولتسىب يەىائى و ،تئەد وودولتسىب و کىولتسىب ىناکەىائى ياد ،ناموگئىب ،تاکەد ىراىد چاخ وودولتسىب يەىائى و ،ەىانتۆک ىنارەبەغئىپ يکئىتاک مەک ،تاکەد ىراىد حىسەم ،تاکەد ىگدن ىامەن مەمەشکەى ىاساى مەک .

Ha musalabani, Wayahudi walimtambua Kaisari (Rumi) kuwa mfalme wao, na “agano” la aya ya ishirini na tatu linarejelea mwanzo wa uchaguzi wa Wayahudi kuitumikia Rumi, papo hapo katika sehemu ya mwisho ya Wayahudi kutangaza uaminifu wao kwa Rumi. Mwisho wa Wayahudi, kama unavyowakilishwa msalabani, unafuatwa na mwanzo wa ushirika wa Wayahudi na Rumi.

Evesi ya makumi avala na mine kufika makumi atatu, jatondongosola myaka mia yitatu na makumi atandatu iyo Roma ya kipagani yatangile kulamulila mwaulemu wonse, kufuma pa Nkhondo ya Actium mu 31 BC, kufika pa kusamutsidwa kwa likulu kufuma ku Roma kuya ku Constantinople mu chaka cha 330. Nthawi ya myaka mia yitatu na makumi atandatu iyi yikuyimira vya mtundu wa uneneri myaka chikwi chimodzi mazana awiri na makumi asanu na limo iyo Roma ya upapa yalamulile mwaulemu wonse, ndipo pamoza zikuyimira nthawi ya pa vesi la makumi anayi na limo, na mgwirizano wa katatu uwo ukuchitika pa dango la Sabata la pa Sande ilo likwiza mwaluwiro, kufika pa kumalizika kwa nthawi ya chisankho.

Esuura ya unabii ya historia yaliyo katika sura ya kumi na moja, yanapatana na aya sita za mwisho za Danieli kumi na moja; lakini ni historia ya unabii kuanzia wakati wa mwisho katika mwaka 1989, inayowakilishwa katika aya ya arobaini hadi sheria ya Jumapili katika aya ya arobaini na moja, ndiyo “sehemu ile ya unabii wa Danieli ihusuyo siku za mwisho.” Historia iliyoachwa wazi katika aya ya arobaini, ni Ufunuo wa Yesu Kristo unaofunuliwa muhuri wake wakati ulipokaribia, muda mfupi kabla ya kufungwa kwa muda wa rehema.

Tukaluteke kulondekesha chisambi echi mu lukanda lulekako.

“Tukwete amateeka ga Katonda n’obujulirwa bwa Yesu Kristo, bwe mwoyo obw’obunnabbi. Ebigugu eby’omuwendo ogutagerekeka bisangibwa mu Kigambo kya Katonda. Abo banoonya Ekigambo kina balina okukuuma ebirowoozo nga bitangaavu. Tebalina yadde okukomererwa ku kwegomba okwonoonefu mu kulya oba mu kunywa.

“Loko basalaka bongo, mayele makobulungana; bakokoka te komema kilo ya kokotisa mozindo mpo na koluka koyeba ndimbola ya biloko wana oyo etali makambo ya suka ya lisolo

ya mabele oyo.

“Okusoma kw’ebitabo bya Danyeri n’Okubikkulirwa bwe kulitegeerekeka obulungi okusingawo, abakkiriza baliba n’obumanyirivu bw’eddiini obw’enjawulo ddala. Baliweebwa okulengera okw’engeri eyo okw’enzigi eziggule ez’omu ggulu, omutima n’amagezi ne bikwatibwako empisa bonna ze balina okukulaakulanya balyoke batuuke ku ssanyu ery’omukisa erigenda okuba empeera y’abalongoofu mu mutima.

“Bwana atawabariki wote watakaotafuta kwa unyenyekevu na upole kuelewa yale yaliyofunuliwa katika Ufunuo. Kitabu hiki kina mengi sana yaliyojaa kutokufa na utukufu mwingi, hata wote wakisomao na kukichunguza kwa bidii hupokea baraka ile ya wale ‘wayasikiao maneno ya unabii huu, na kuyashika yaliyoandikwa humo.’”

"Ji xwendina Peyxamîna Yûhenna dê bê guman ev yek were têgihiştin—ku peywendiya di navbera Xwedê û gelê Wî de nêzik û diyar e.

“Mu kuulu wa diulu ne nsi eyi muli kumoneka dipangadika dya kukema. Bintu biakabuyishiibua kudi Daniele panyima biakakumbanyibua ku dibuulula diakafila Yone pa Chizinga cha Patimo. Mibuiki eyi ibidi yiswayishiibwa ne bukole bwônsò. Kabidi misangu ibidi Daniele wakonkonona ne, Kukeelaku ntangu kaayi too ne ku mpeta wa cikondo?”

ی چ من اتش مهی یی اتۆک، مه وهگ یهئ، متو اجنئی؛ متشی هگهن ئت مأل هب، ووبئل میوگ نم اجنئی“
یی اتۆک ی تاک ات من اشو وهئ مکنوچ؛ لایناد، ژرب تنۆخ ی اگئرب هب، یوومرف شیوهئ؛ ئتبده
مأل هب؛ موهن ئرکده یقات و ن ئرکده ی پس و موهن ئرکده کاپ کئروژ. نووارکروم و نووارخاد
و مل و. ن هگهن ئت نایناد مأل هب؛ ن هگان ئت ناراکه پارخ مل ماک چیه و؛ ن هکده ی پارخ هب ناراکه پارخ
دموهن و دمس وود و رازه، تئرن هداد ر مکناریتو ی منومزئق وهئ و تئرببال من اژور یی نابروق ی موه تاک
ات ۆت مأل هب. ژور جن ئپ و یس و دمس ئس و رازه متاگده و تاکده ئ پرواچ ی موهب مگزۆخ. تبده ژور
یش هب مل ادهن اژور وهئ یی اتۆک مل و، تئیهدهد ووشپ ۆت مکنوچ ۆت مکنوچ ی اگئرب هب یی اتۆک
”تئیتس موهدار ادتنۆخ“

“Uyu ni we Ntambwe yo mu muryango wa Yuda yakuyeko ibimenyetso bya cya gitabo, kandi iha Yohana ihishurirwa ry’ibigomba kubaho muri iyi minsi y’imperuka.

“Daniel ji bo şahidtiya xwe, ya ku heta dema dawiyê hatibû mohrkirin, li cihê xwe rawesta, gava ku peyama meleka yekem divê ji bo cîhana me were ragihandin. Ev mijar di van rojên dawiyê de girîngiyeke bêdawî hene; lê gava ku ‘gelek dê bèn paqijkirin, sipîkirin û ceribandin,’ ‘xerabkar dê xerabiyê bikin: û yek ji xerabkaran jî dê fam neke.’ Ev çiqas rast e! Guneh derbazbûna ji qanûna Xwedê ye; û yên ku ronahiya derbarê qanûna Xwedê de qebûl nakin, ragihandina peyamên meleka yekem, duyem û sêyem dê fam nekin. Pirtûka Daniel di wehya ku ji Yûhenna re hatiye dayîn de vebûyî ye, û me pêşde dibe heta dîmenên dawîn ên dîroka vî erdî.”

“Anai’kolt kuli akhanang pinemnemenda ta datay agbiagtayo iti tengnga dagiti peggad dagiti maudi nga aldaw? Basaen yo ti Apocalipsis iti pannakikadua na ken Daniel. Isuro yo dagitoy a banbanag.” Testimonies to Ministers, 114, 115.